

Affinis (thrush, Burmese blue rock)

- ငှက်သိုက် နှု၊ <hnget thait> ①鸟巢 ②(食用的)燕窝
- ငှက်သိုက်မုန့် နှု၊ <hnget thait mon> 棉花糖 (将糖加热后制成棉絮状的食品)
- ငှက်သင့် က၊ <hnget thin> ①患疟疾,染上疟疾 ②(喻)飞来横祸; ဆွမ်းခံရင်း ~ ။ (成)外出化斋染上疟疾。意为: 飞来横祸

- ငှက်သမ္ဗန် နှု၊ <hnget than ban> 小木船(横渡江湖用)
- ငှက်အောင်မ နှု၊ <hnget aun ma> 红喙蓝鹊
- ငြိ တ၊ <hnyi> = ညို့
- ငြိမ်း က၊ <hnyein:> 弄灭,扑灭,熄灭; မီးကို ~ သည်။ 熄灯; 把火弄灭。
- ငြိမ်းသတ် က၊ <hnyein: that> 扑灭,弄灭; ~ ခြံမရသောမီး: တောက်မီးလျှံ 扑不灭的火焰



- o I နှု၊ <sa> ①缅文第六个字母,名称为 စလုံး ②(物品的)碎片,零头,少量的东西; ထင်း ~ 劈柴 / ပိတ် ~ 布料; ခဲဘူတ် ~ 绸子; ခဲဘူတ်ခဲဘူတ် ~ 零钱 / မျက်ရည် ~ 泪花 / အဝတ် ~ 布头 / မူး ~ မတ် ~ ညှစ်ယူသည်။ 逼着(他)拿出辅币零钱来。 ③开始,起初,开头; ~ လယ်ဆုံးသုံးပိုင်းစလုံးတွင်ပါဝင်ခဲ့သည်။ 前、中、后三期工作都参加了。 / ~ ခဲမှတ် 【物】凝固点 II က၊ <sa> ①开始,开头; မိုးရာသီ ~ နေပြီ။ 雨季已开始了。 ②挑逗,戏弄; မခံချင်အောင် ~ လိုက်လေသည်။ 挑逗得(他)无法忍耐。 ③挑衅,寻衅; ရန် ~ သည်။ 挑衅。 III ပ၊ <sa> ①加在动词后,表示“刚刚”,“开始”; တက်သစ် ~ နေမင်း: 初升的太阳 / နိုးကြား ~ ရှိသေးတယ်။ 刚刚觉悟。 / လွတ်လပ် ~ နိုင်ငံများ: 新独立的国家 ②放在数量词后,表示极少,寥寥无几; တယောက် ~ နှစ်ယောက် ~ ပဲရှိသေးတယ်။ 才有一两个人。 ③表示疑问语气(放在句尾); ကျမ်းမပါ ~ ။ 身体好吗? / ကြားပါ ~ ။ 听见吗? / ဟုတ် ~ 是吗? ④放在动词后加强语气; မမြင် ~ ကောင်း: 不该看见。 / ရှက် ~ နိုး: 羞答答 / မအော် ~ တမ်း: (约定)都不许喊叫。
- က နှု၊ <z-ga> 高低难就的,不上不下介乎中间的; ယဉ္ဇာ ~ 学问(技术)平庸 / အင်္ကျီလက် ~ (不长不短的)半截袖,半长袖 / တောမကျမြို့မကျသော ~ အရပ် 处于农村与城市之间的地区 / ~ သူငယ်မလေး: 带男性性格的小姑娘 / ~ အရွယ် 半大不小的年龄(指少年)
- ကရုယ် နှု၊ <s-k-ru'pe> [英 scruple] 吩(英美药衡单位 = 1.296克)
- ကသယ်ရာလွှာ နှု၊ <s-k-le ra hlwa> [英·缅 sclera + လွှာ] 【解】(眼球的)鞏膜
- ကော နှု၊ <z-ga> 筛子; ~ ကျ 大眼筛子 / ~ ခုံး: 圆底筛子 / ~ ဝိ 细眼筛子
- ကောချ က၊ <z-ga khya> 筛

- ကောတင် I နှု၊ <z-ga din> ①筛剩物 ②优良者,优选者 II က၊ <z-ga tin> 筛剩下
- ကောပေါက် နှု၊ <z-ga baut> ①筛眼 ②一种基本编席法
- ကောဗီရောဂါ နှု၊ <s-ka bi yaw: ga> [英·缅 scurvy + ရောဂါ] 坏血病
- ကောလက်ပဲသီး နှု၊ <s-ka let pe:thi:> [英·缅 scarlet + ပဲသီး: 【植】红花菜豆,荷包豆,龙爪豆 Phasealus Multiflorus (scarlet runner bean)
- ကေား နှု၊ <z-ga:> ①话; 语句; 语言; 格言; 谚语; ~ တခွန်း: 一句话 / ~ နည်းရန်စံ 少说为佳 / ~ ဇာစ်မြစ်ပညာရပ် 语源学 ②【植】 = ကေား
- ကေားကေား က၊ <z-ga:ka:> 夸大,言过其实; ~ ခြံမပြောသင့်။ 不应言过其实。
- ကေားကိုးကေားကေား နှု၊ <z-ga:ko: z-ga:ka:> 引自经典的话
- ကေားကောင်း I နှု၊ <z-g-gaun:> 好话,忠言,良言; 正经话; သူများ ~ ပြောနေယင်ဝင်ဝင်မတော့ပါနှင့်။ 人家正在讲正经的,别打岔。 II က၊ <z-ga:kaun:> 谈话正在兴头儿上,话正讲得有趣味; ~ နေလို့မိုးချုပ်သွားမှန်းတောင်မသိလိုက်ဘူး။ 谈话正在兴头儿上,连天黑了也不知道。
- ကေားကတ် နှု၊ <z-g-gat> 深奥的语言
- ကေားကုန် I က၊ <z-ga:kon> 话已讲完; ~ နေပြီ။ 话已说尽。 II နှု၊ <z-g-gon> 讲得很详尽的话; ~ ပြောပြီးပြီ။ 话已讲得很详尽了。
- ကေားကမ်း က၊ <z-ga:kan:> = ကေားကမ်းလှမ်း
- ကေားကမ်းလှမ်း က၊ <z-ga:kan:hlau:> 传话; 交涉; 建议; 倡议; တွေ့ဆုံဆွေးနွေးကြရန် ~ လိုက်သည်။ 建议会晤商谈。
- ကေားကိုယ် နှု၊ <z-ga:go> 原话; မှန်နန်းရာဇဝင်၌မည်သို့ဆိုသည် ယူ၍ ~ မပါ။ 琉璃官史上究竟怎么说的,没有原话。
- ကေားကျ I က၊ <z-ga:kya> (罕)有...含义 II နှု၊ <z-g-gya> 含义,意义
- ကေားကျကောက် က၊ <z-g-gya'kaut> 抓住话柄,抓话把